

ကဝါ <a-hman: m-thi> 糊涂,糊里糊涂地
 အမျှုံးအသာ ~ နဲ့ <a-hman: a-hsa> 估计,预料: ~ မှန်ကုန်တိ
 ကျမ် 估计精确 / ~ ကောင်းသူ (手、眼等)有准的人
 အမျှုံးအတား နဲ့ <a-hman: a-ta:> = အမျှုံးအသာ
 အမျှုံးအဝန်း နဲ့ <a-hman: a-tan:> = အမျှုံးအသာ
 အမျှုံးအရာ နဲ့ <a-hman: a-ya> 估计,估量
 အမျှုံးနဲ့ <a-hmon> 粉,粉末
 အမျှုံးကြတ် ကဲ <a-hmon' kyeit> 碾成粉末: ~ စက် 碾子
 အမျှုံးအမှိုက် နဲ့ <a-hmon' a-hmait> 尘土
 အမျှုံးနဲ့ <a-hmon> 细末,粉末,微尘,沉淀
 အမျှုံးအနယ် နဲ့ <a-hmon a-ne> 沉淀物,沉淀
 အမျှုံးအမွှား နဲ့ <a-hmon a-hmwa:> ① = စက် ②微小之物: ပါးနှပ်ငါးဖွှဲ့နှင့် ~ လေးများ: 小鱼小虾
 အမြှား နဲ့ <a-hmwa> ①(木菠萝、桔子等水果的)瓣 ②多胎的,孪生者: ~ ညီအောင်း 孪生兄弟 / ~ ညီအောင် 孪生姐妹
 အမြှားချိတ် နဲ့ <a-hmwa gyeit> 双钩
 အမြှားပို့သန္တော် နဲ့ <a-hmwa p-ti' than dei /a-hmwa b-deit dh-dei> 双胞胎
 အမြှားပူး နဲ့ <a-hmwa bu:> ①孪生的 ②连体的(果实)
 အမြှားဘက် နဲ့ <a-hmwa bet> 孪生者
 အမြှားမွေးဘက် နဲ့ <a-hmwa mwei: bet> 孪生者
 အမြှားမြှား ကဝါ <a-hmwa hmwa> 一瓣瓣地
 အမြှားသန္တော် နဲ့ <a-hmwa dh-dei> = အမြှားပို့သန္တော်
 အမြှုက် နဲ့ <a-mywet> ①暗示的话,话头 ③概括的语言
 အမြှုက်ဝကား နဲ့ <a-mywet z-ga:> 暗示的话,扼要的话,概括的语言
 အမြှုက်ဖမ်း ကဲ <a-mywet phan:> (罕)察颜观色
 အမြှုက်လေသံ နဲ့ <a-mywet lei dhan> 暗示(的语言)
 အမြှုက်အရိပ် နဲ့ <a-mywet a-yeit> = အရိပ်အမြှုက်
 အမျှု နဲ့ <a-hmya> ①同喜,同享善果(佛教徒用语,意思是将个人所积之功德分送给别人) ②均等,对等,平均: ~ ခွဲ့ဝေးသည်။ 平均分配。
 အမျှုပေး ကဲ <a-hmya' pei:> 【佛】同喜(将自己所积的功德分给众生,以便共享善果)
 အမျှုပြု ကဲ <a-hmya' pyu:> = အမျှုပေး
 အမျှုထူး ကဲ <a-hmya' yu> 取得别人分给自己的功德、善果: ဤပြုသူကဲသို့လေအသူရှိတဲ့ ဆယ့်တော့သတ္တာဝါများအားလုံးကို အမျှုပေးပေါ်တယ်။ ~ ကြပါအမျှုအမျှု။ 我愿把个人所积功德分给芸芸众生共享。
 အမျှုဝေ ကဲ <a-hmya' wei> = အမျှုပေး
 အမျှုအတန်းဝေ ကဲ <a-hmya' a-tan: wei> = အမျှုပေး
 အမျှုအပြည့် ကဝါ <a-hmya' a-pyei> 众多,充足: ဆန်စော

ပါ: ~ ကြယ်ဝည်။ 粮食充足。
 အမျှုံးကိုက် ကဲ <a-hmyaw zait> 以思念情人为内容的诗、歌
 အမျှုံးကိုက်ဘောလယ် နဲ့ <a-hmyaw zait baw: le> 缅甸一种专门描写盼望意中人的诗体
 အမျှုံးအတော် ကဲ <a-hmyaw hsait> 盼望(一般对意中人)
 အမျှုံးအခေါ် နဲ့ <a-hmyaw a-khaw> 盼望
 အမျှုံးအတင်း နဲ့ <a-hmyaw a-tin:> = အမျှုံးအခေါ်
 အမျှုင် နဲ့ <a-hmyin> 纤维,筋,丝线,毛
 အမျှုင်ကြား နဲ့ <a-hmyin gyaw:> 【植】(叶)脉,【动】(翅)脉
 အမျှုင်တန်း ကဲ <a-hmyin tan:> ①拉成丝状物,拉成丝 ②幸连: ဘန်းအပေါင်းအကူးမပြုလည်ပို့ခဲ့ ~ မည်ပို့မို့သည်။ 不想跟他来往,怕沾上边。③(喻)事情没完没了,拖延下去
 အမျှုင်တန်းလင်း ကဝါ <a-hmyin tan: lan:> 没有完全砍断,藕断丝连地: သူ့ဝကားက ~ နှင့် 他的话没说完。/ ခုထဲ လျှင်ပြတ်အောင်တိ ~ မကျိုးစောင့်။ 要砍就一刀砍断,别留个尾巴(幸连)。
 အမျှုင်တွေ့ ကဲ <a-hmyin twe> (喻)藕断丝连: သံယာဇုံ ~ နေသည်။ 情感上仍然分不开。
 အမျှုင်ပြတ် ကဝါ <a-hmyin pyat> 断了线,没有牵连了: ဝကား ~ သွားသည်။ 断了话头。/ သံယာဇုံ ~ သည်။ 感情已经断了。
 အမျှုင်မပြတ် ကဝါ <a-hmyin m-pyat> 不断地,喋喋不休: ဝကားကို ~ ပြောသည်။ 喋喋不休地讲话。
 အမြှုံးအချို့ နဲ့ <a-hmyu a-khyu> 引诱,诱骗,诱惑
 အမြှုံး နဲ့ <a-hmyei:> 薄膜状物
 အမြှုံးပါး နဲ့ <a-hmyei: ba:> 薄膜
 အမြှုံးလား နဲ့ <a-hmyei: hlwa> 【解】(眼球)脉络膜
 အမြှုံးဝက်ပါး နဲ့ <a-hmyei: win g-ba> 【解】内耳蜗形膜
 အမြှုံးအမြှုင် နဲ့ <a-hmyei: a-hmyin> = အမြှုံး
 အမြှုံးအသန်း နဲ့ <a-hmyei: a-than:> = အမြှုံး
 အမြှုံးက် နဲ့ <a-hmyaut> ①乘法 ②乘号: အလျားခြောက် ပေ ~ အနံးပေ ~ အမြှုံးလေးပေ = ၇၂ ကဲပေဖြစ်သည်။ 6尺×3尺×4尺=72立方尺 ③捧场,献媚,奉承
 အမြှုံးက်လေး နဲ့ <a-hmyaut z-ya:> 乘法表
 အမြှုံးက်ထည်ကိန်း နဲ့ <a-hmyaut ti gen:> 被乘数
 အမြှုံးက်လာ့ကား နဲ့ <a-hmyaut let kh-na> 乘号
 အမြှုံးက်အစား နဲ့ <a-hmyaut a-sa:> ①乘除 ②重用,器重,推崇: အထက်လုပ်းများ ~ ခံရသူ 被领导器重的人
 အမြှုံးက်အပ်င့် နဲ့ <a-hmyaut a-pin> 奉承,献媚,阿谀,捧场
 အမြှုံးငှုံး နဲ့ <a-hmyaun> ①(水果切成的)牙儿 ②细长